

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လတာကာလအတွက်
အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ

ငွေကြေး - မြန်မာကျပ်ငွေ (ကျပ်ထောင်ပေါင်း)

ဝင်းသင်နှင့်အဖွဲ့ လီမိတက်

လက်မှတ်ရပြည့်သူစာရင်းကိုင်များ

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့နှင့် ထိုနေ့ကုန်ဆုံးသော ခြောက်လကာလအတွက်
 အကျဉ်းချုံး ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ

မာတိကာ	စာမျက်နှာ
စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်	၁
အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ၏ သုံးသပ်ချက်အပေါ်အစီရင်ခံစာ	၂ - ၃
အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၄
အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၅
အကျဉ်းချုံး အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၆
အကျဉ်းချုံးငွေသားစီးဆင်းမှုရှင်းတမ်း	၇
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများ	၈ - ၃၃



MYANMAR AGRO EXCHANGE PUBLIC COMPANY LIMITED.

No. 262-264, Pyay Road, Dagon Centre (1), Block (A), 4th Floor, Sanchaung Township, Yangon, Myanmar.
Tel : 95-1- 7503928, 7503929, 09-889955485 , 09-883016868



မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ၏ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောခြောက်လကာလအတွက် အကျဉ်းချုံးဝင်ငွေအလုံးစုံ ပါဝင်သောရှင်းတမ်း၊ အကျဉ်းချုံးအစုရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ အကျဉ်းချုံးငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကို ရေးဆွဲရန်မှာ စီမံအုပ်ချုပ်သူများ၏တာဝန်သာ ဖြစ်ပါသည်။ အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည်

- ဆီလျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများ အနေဖြင့် သင့်လျော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ကုမ္ပဏီ၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် အခြားစည်းမျဉ်းမကျမှုများကို ကာကွယ်ဖော်ထုတ်ရန် သင့်လျော်သလိုဆောင်ရွက်ခြင်းအတွက် ကျွန်ုပ်တို့တွင် အထွေထွေတာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား



ဦးဝင်းအောင်

ဥက္ကဋ္ဌ

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်။



ဝင်းသင်းနှင့်အဖွဲ့လီမိတက်

WIN THIN & ASSOCIATES LTD

CERTIFIED PUBLIC ACCOUNTANTS

Room (2B/2C) 1st Floor, Rose Condominium, No. 182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

စာအမှတ် - ၅၈၁ / အမ် - ၂၈၃ / စက်တင်ဘာလ ၂၀၂၅

အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ၏ သုံးသပ်ချက်အပေါ်အစီရင်ခံစာ

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

နိဒါန်း

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ရှိ အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသော ခြောက်လကာလအတွက် အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ (“အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများ”) ကို သုံးသပ်ခဲ့ပြီး ဖြစ်ပါသည်။ အကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေး အစီရင်ခံခြင်းနှင့် အညီပြုစုပြီး သင့်လျော်မှန်ကန်စွာရေးဆွဲဖော်ပြရန်မှာစီမံအုပ်ချုပ်သူများ၏တာဝန်ဖြစ်ပါသည်။ ကျွန်တော်များစာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်အပေါ်အခြေခံ၍ အကျဉ်းချုံးကြားဖြတ် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ကောက်ချက်ချရန် ကျွန်တော်များ စာရင်းစစ် အဖွဲ့၏တာဝန်ဖြစ်ပါသည်။

သုံးသပ်ချက်နယ်ပယ်

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် နိုင်ငံတကာသုံးသပ်ချက်စံ ၂၄၁၀ “အဖွဲ့အစည်း၏ ပြင်ပစာရင်းစစ်မှ ဆောင်ရွက်သော ကြားဖြတ်ဘဏ္ဍာရေးအချက်အလက်၏ သုံးသပ်ချက်”နှင့်အညီ ကျွန်တော်များစာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်ကို ဆောင်ရွက်ခဲ့ပါသည်။ ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများသုံးသပ်ချက်တွင် ဘဏ္ဍာရေးနှင့်စာရင်းကိစ္စရပ်များအတွက် အဓိကတာဝန်ရှိသော ပုဂ္ဂိုလ်များကို မေးမြန်းခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့် အခြားသုံးသပ်ခြင်းလုပ်ထုံးလုပ်နည်းများပါဝင်ပါသည်။ သုံးသပ်ချက်သည် နိုင်ငံတကာ စာရင်းစစ်စံများနှင့်အညီ ဆောင်ရွက်သော စာရင်းစစ်ဆေးခြင်းထက် နယ်ပယ်သိသိသာသာ နည်းပါးသောကြောင့် စာရင်းစစ်ဆေး ခြင်းတွင် ဖော်ထုတ်နိုင်သည့် အရေးပါသောကိစ္စရပ်များအားလုံးကို ကျွန်တော်များစာရင်းစစ်အဖွဲ့ သိရှိလာမည်ဟူသောအာမခံချက်ကို ကျွန်တော်များစာရင်းစစ်အဖွဲ့ရရှိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်များစာရင်းစစ်အဖွဲ့သည် စာရင်းစစ်ထင်မြင်ယူဆချက်ကို ဖော်ပြမည်မဟုတ်ပါ။

နိဂုံး

ကျွန်တော်များစာရင်းစစ်အဖွဲ့၏ သုံးသပ်ချက်ကို အခြေခံ၍ ပူးတွဲပါအကျဉ်းချုံးကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေ၊ ယင်းနေ့ကုန်ဆုံးသော ခြောက်လကာလအတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို မြန်မာနိုင်ငံစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေးအစီရင်ခံခြင်းနှင့်အညီ အခြေအနေအမှန်ကို မပေးနိုင်ကြောင်း ယုံကြည်နိုင်လောက်သည့် အကြောင်းအချက်ကိုသတိပြုမိခြင်းမရှိပါ။



စိုးစိုးဌေး (ပီအေပီပီ - ၆၀၀)

Engagement Partner

ဝင်းသင်နှင့်အဖွဲ့လီမိတက်

စာရင်းစစ်လုပ်ငန်းမှတ်ပုံတင်အမှတ် အေစီစီ ၀၀၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်။

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ရှိ အကျဉ်းချုံးဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စု	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦများ)	၆	၁၉,၉၅၀,၁၈၉	၁၉,၁၂၉,၃၆၀
ပုံသေပိုင်ပစ္စည်းများ	၇	၂၁,၃၁၂,၀၃၉	၂၁,၄၁၀,၅၅၄
ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်ပစ္စည်း	၈	၁,၀၅၃	၁,၅၃၇
ဆိုင်းငံ့ထားသောအခွန်	၁၄ (ခ)	၁၄၇,၉၀၁	၁၂၀,၇၃၀
		၄၁,၄၁၁,၁၈၂	၄၀,၆၆၂,၁၈၁
လက်ငင်းရပိုင်ခွင့်များ			
ငွေနှင့် ငွေသားညီမျှခြင်းများ	၉	၈၆၇,၄၄၃	၅,၆၄၄,၆၇၇
ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ	၁၀	၃,၂၀၁,၇၉၈	၃,၁၄၀,၃၄၄
ကြိုတင်ပေးငွေများ	၁၁	၃,၈၈၉,၄၂၈	၂,၄၇၆,၉၂၅
ကုန်လက်ကျန်များ	၁၂	၃၉၄,၀၇၆	၄၅၃,၁၃၅
လုပ်ဆောင်ဆဲလုပ်ငန်းများ	၁၃	၂၁,၀၂၀,၂၆၈	၂၀,၅၂၃,၅၇၉
		၂၉,၃၇၃,၀၁၃	၃၂,၂၃၈,၆၆၀
		၇၀,၇၈၄,၁၉၅	၇၂,၉၀၀,၈၄၁
ရင်းနှီးငွေ နှင့် ပေးရန်တာဝန်များ			
ရင်းနှီးငွေ			
ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ	၁၅	၂၄,၉၉၉,၁၃၀	၂၄,၉၉၉,၁၃၀
အမြတ်လက်ကျန်များ		၁၁,၂၄၁,၉၄၇	၇,၉၈၂,၄၁၃
		၃၆,၂၄၁,၀၇၇	၃၂,၉၈၁,၅၄၃
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
ချေးယူမှု	၁၆	၅,၇၇၀,၄၆၃	၆,၅၉၆,၈၀၀
လက်ငင်းပေးရန်တာဝန်များ			
ကုန်သွယ်မှု နှင့် အခြားပေးရန်ရှိသူများ	၁၇	၂၁,၁၈၀,၃၉၆	၁၂,၆၅၀,၄၀၆
စရံနှင့်ကြိုတင်ငွေများ	၁၈	၅,၀၂၅,၂၉၈	၁၅,၄၃၉,၅၀၀
လျာထားချက်များ	၁၉	၁,၃၄၂,၅၅၉	၄,၀၀၈,၁၉၀
လျာထားအသုံးစရိတ်များ	၂၀	၁,၂၂၄,၄၀၂	၁,၂၂၄,၄၀၂
		၂၈,၇၇၂,၆၅၅	၃၃,၃၂၂,၄၉၈
		၇၀,၇၈၄,၁၉၅	၇၂,၉၀၀,၈၄၁

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

(၁)

Director
Myanmar Agro Exchange Public Limited

(၃)

Director
Myanmar Agro Exchange Public Limited



(၂)

(၄)

Director
Myanmar Agro Exchange Public Limited
Aung Gyi
Chief Executive Officer
Myanmar Agro Exchange Public Limited

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၅ ခုနှစ်၊ဧပြီလ(၁)ရက် မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ ခုနှစ်၊ဧပြီလ(၁)ရက် မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်	၂၁	၁၀,၈၉၄,၂၈၁	၁၆,၇၃၀,၉၀၉
အရင်းတန်ဖိုး	၂၃	(၅,၂၃၈,၀၅၃)	(၈,၃၄၄,၉၇၁)
အကြမ်းအမြတ်		၅,၆၅၆,၂၂၈	၈,၃၈၅,၉၃၈
အခြားဝင်ငွေ	၂၂	၁,၅၅၅,၅၀၀	၁၆၁,၈၈၆
အသုံးစရိတ်များ			
- စီမံခန့်ခွဲမှု	၂၃	(၂,၃၅၉,၉၀၂)	(၁,၅၀၃,၅၀၀)
- အရောင်းမြှင့်တင်ခြင်း	၂၃	(၁၉,၉၉၆)	(၂၃,၀၄၁)
- ဘဏ်စရိတ်များ	၂၃	(၄၀၃,၄၉၃)	(၂၁၇,၉၃၃)
		၄,၄၂၈,၃၃၇	၆,၈၀၃,၃၅၀
YCDC အတွက်အမြတ်ဝေစု	၁၉	(၇၇၄,၀၇၄)	(၁,၇၀၁,၅၇၀)
အခွန်မလျာထားမီအသားတင်အမြတ်		၃,၆၅၄,၂၆၃	၅,၁၀၁,၇၈၀
ဝင်ငွေခွန်	၁၄ (က)	(၃၉၄,၇၂၉)	(၈၆၇,၃၀၃)
ဘဏ္ဍာရေးကာလအတွက်အမြတ်		၃,၂၅၉,၅၃၄	၄,၂၃၄,၄၇၇
ဘဏ္ဍာရေးကာလအတွက်အခြားဝင်ငွေအလုံးစုံ		-	-
ဘဏ္ဍာရေးကာလအတွက် စုစုပေါင်းဝင်ငွေအလုံးစုံ		၃,၂၅၉,၅၃၄	၄,၂၃၄,၄၇၇
ရှယ်ယာတစ်စု၏ဝင်ငွေ (တစ်စောင်လျှင်တန်ဖိုးကျပ်)			
Basic earnings per share	၂၆	၁၃၇	၁၇၈
Diluted earnings per share	၂၆	၁၃၇	၁၇၈

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးအစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

	ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ ကျပ်ထောင်ပေါင်း	Right share ထုတ်ဝေမှုအတွက် ကြိုတင်သွင်းငွေ ကျပ်ထောင်ပေါင်း	အမြတ်လက်ကျန် ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
၂၀၂၅ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂၄,၉၉၉,၁၃၀	-	၇,၉၈၂,၄၁၃	၃၂,၉၈၁,၅၄၃
ဘဏ္ဍာရေးအစီရင်ခံသည့်ကာလအတွက်အမြတ်	-	-	၃,၂၅၉,၅၃၄	၃,၂၅၉,၅၃၄
ဘဏ္ဍာရေးအစီရင်ခံသည့်ကာလအတွက်အခြားဝင်ငွေ အလုံးစုံ	-	-	-	-
ဘဏ္ဍာရေးကာလအတွက်စုစုပေါင်းဝင်ငွေအလုံးစုံ	၂၄,၉၉၉,၁၃၀	-	၁၁,၂၄၁,၉၄၇	၃၆,၂၄၁,၀၇၇
ပိုင်ရှင်များသို့ / ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ အမြတ်ဝေစု (မှတ်စု ၂၄)	-	-	-	-
	-	-	-	-
၂၀၂၅ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်	၂၄,၉၉၉,၁၃၀	-	၁၁,၂၄၁,၉၄၇	၃၆,၂၄၁,၀၇၇
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂၄,၉၉၉,၁၃၀	-	၅,၇၈၈,၅၇၈	၃၀,၇၈၇,၇၀၈
ဘဏ္ဍာရေးအစီရင်ခံသည့်ကာလအတွက်အမြတ်	-	-	၄,၂၃၄,၄၇၇	၄,၂၃၄,၄၇၇
ဘဏ္ဍာရေးအစီရင်ခံသည့်ကာလအတွက်အခြားဝင်ငွေ အလုံးစုံ	-	-	-	-
ဘဏ္ဍာရေးကာလအတွက်စုစုပေါင်းဝင်ငွေအလုံးစုံ	၂၄,၉၉၉,၁၃၀	-	၁၀,၀၂၃,၀၅၅	၃၅,၀၂၂,၁၈၅
ပိုင်ရှင်များသို့ / ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ အမြတ်ဝေစု (မှတ်စု ၂၄)	-	-	(၄,၇၆၀,၉၈၉)	(၄,၇၆၀,၉၈၉)
	-	-	(၄,၇၆၀,၉၈၉)	(၄,၇၆၀,၉၈၉)
၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်	၂၄,၉၉၉,၁၃၀	-	၅,၂၆၂,၀၆၆	၃၀,၂၆၁,၁၉၆

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက် အကျဉ်းချုံးငွေသားစီးဆင်းမှု ရှင်းတမ်း

မှတ်စု	၂၀၂၅ ခုနှစ်၊ဧပြီလ(၁)ရက် မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ခုနှစ်၊ဧပြီလ(၁)ရက် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မနှုတ်မီ အသားတင်အမြတ်	၃,၆၅၄,၂၆၃	၅,၁၀၁,၇၈၀
ကိုက်ညီရေးဆွဲချက်များ		
- တန်ဖိုးလျော့	၈၂၂,၀၃၅	၆၃၈,၉၄၆
- အတိုးရငွေ	(၁၅၀,၂၅၂)	(၉၄,၈၈၇)
- ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှ အမြတ်	(၁,၃၃၂,၃၂၈)	-
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင်လုပ်ငန်းဆောင်ရွက်ချက်အမြတ်	၂,၂၉၁,၇၁၈	၅,၆၄၅,၈၃၉
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ		
- ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ	(၆၁,၄၅၄)	၂,၂၃၇,၉၂၁
- ကြိုတင်ပေးငွေများ	(၂,၆၁၆,၅၂၄)	၁,၄၇၈,၆၂၄
- ကုန်လက်ကျန်များ	၅၉,၀၅၉	(၃၇၇,၃၁၃)
- လုပ်ဆောင်ဆဲလုပ်ငန်းများ	(၄၉၆,၆၈၉)	(၄,၄၀၆,၄၃၇)
- ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ	၈,၅၄၀,၄၂၁	၂,၄၈၉,၈၄၅
- စရံနှင့်ကြိုတင်ငွေများ	(၁၀,၄၁၄,၂၀၂)	၇,၆၆၂,၄၄၇
- လျာထားချက်များ	(၁,၇၈၃,၅၁၀)	(၁,၇၅၂,၉၀၅)
- လျာထားအသုံးစရိတ်များ	-	(၂,၈၆၄,၂၅၇)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/အသုံးပြုမှု	(၃,၇၇၉,၁၈၁)	၁၀,၁၁၃,၇၆၄
အတိုးရရှိမှု	၁၅၀,၂၅၂	၉၄,၈၈၇
ဝင်ငွေခွန်ပေးသွင်းမှု	(၁၀၀,၀၀၀)	(၁၀၀,၀၀၀)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/အသုံးပြုမှု	(၃,၇၂၈,၉၂၉)	၁၀,၁၀၈,၆၅၁
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ		
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှရငွေ	၂,၁၅၀,၀၀၀	-
ပုံသေပိုင်ပစ္စည်းရောင်းချရန်ပြင်ဆင်စရိတ်နှင့် အခွန်ပေးဆောင်ငွေ	(၂၉၀,၀၉၅)	-
ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများဝယ်ယူမှု (အဆောက်အဦများ)	(၁,၀၄၉,၀၉၇)	(၂,၈၈၀,၉၁၃)
ပုံသေပိုင်ပစ္စည်းများဝယ်ယူမှု	(၁,၀၂၂,၃၄၅)	(၂,၉၀၆,၃၅၀)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသား အသုံးပြုမှု	(၂၁၁,၅၃၇)	(၅,၇၈၇,၂၆၂)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
ချေးငွေပြန်ဆပ်မှု	(၈၂၆,၃၃၇)	(၇၅၂,၉၈၀)
အစုရှယ်ယာရှင်များသို့အမြတ်ဝေစုပေးခြင်း	(၁၀,၄၃၁)	(၄,၆၄၀,၈၃၅)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသားအသုံးပြုမှု	(၈၃၆,၇၆၈)	(၅,၃၉၃,၈၁၅)
ငွေသားအသားတင် အလျော့	(၄,၇၇၇,၂၃၄)	(၁,၀၇၂,၄၂၇)
ကာလအစရှိငွေ နှင့် ဘဏ်လက်ကျန်	၅,၆၄၄,၆၇၇	၂,၅၂၂,၄၃၂
ကာလအဆုံးရှိငွေ နှင့် ဘဏ်လက်ကျန်	၈၆၇,၄၄၃	၁,၄၅၀,၀၀၅

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

ဤမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများနှင့် အတူတကွ ဖတ်ရှုရမည်ဖြစ်ပါသည်။

၁။ အထွေထွေ

ပေးရန်တာဝန်ကန့်သတ်ထားသော မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၅ခုနှစ် ၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် အမှတ် ၁၇၈၉/ ၂၀၁၅-၂၀၁၆ (ရန်ကုန်) ဖြင့် (၁၄.၉.၂၀၁၅) နေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ပါသည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံတင်ပြီး ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ ၁၁၂၃၈၇၅၉၅ ဖြစ်ပါသည်။

ကုမ္ပဏီကို ကမကထပြုသူ (၁၁)ဦးဖြင့် တည်းကုန်းလက်ကားဈေးကြီး တည်ဆောက်ရန်နှင့် စီမံခန့်ခွဲရန် ရည်ရွယ်၍ တည်ထောင်ခဲ့ပါသည်။ တည်းကုန်းလက်ကားဈေးသည် အင်းစိန်မြို့နယ် ၊ ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်း ထောင့်တွင် တည်ရှိသည်။ ၂၀၁၅ခုနှစ် နှစ်ဦးပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ ပြုလုပ်သော တည်းကုန်းလက်ကားဈေးစီမံကိန်း တည်ဆောက်ခွင့်နှင့် စီမံခန့်ခွဲခွင့်တင်ဒါကို အခြားတင်ဒါ တင်သွင်းသူများနှင့် အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၃၁.၃.၂၀၁၅) နေ့တွင် ဒဂုံအင်တာနေရှင်နယ်လီမိတက် (DIL) က ရွေးချယ်ခံ ခဲ့ရပြီး တင်ဒါအောင်မြင်ခဲ့ပါသည်။ တင်ဒါပါစည်းကမ်းချက်များအရ DIL သည် စီမံကိန်း ဆောင်ရွက်ရန် အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ဖွဲ့စည်းရာတွင် အဆိုပါကုမ္ပဏီ၌ DIL မှ အစုရှယ်ယာ ၄၅% ကို ကမကထ ပြုလုပ်သူ/ မူလတည်ထောင်သူ အနေဖြင့် ကနဦးမတည်ပြီး မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီကို ဖွဲ့စည်းပြီးသည့် အခါတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တည်းကုန်းတင်ဒါစာလွှာပါ တင်ဒါလုပ်ငန်းလိုအပ်ချက် (၅-က)၊ (၁၆)အရ မူလတင်ဒါ အောင်မြင်ထားသူ DIL ကိုသာ အဓိကကန်ထရိုက်တာအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ YCDC မှ မြေဧရိယာ ၈၂.၇၈ ဧကအား ကနဦးနှစ် (၅၀) ၊ တိုးချဲ့နှစ် (၂၀) ဖြင့်ငှားရမ်းပြီး တည်းကုန်းလက်ကားဈေးကြီး စီမံကိန်းကို တည်ဆောက်အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံ ထားပါသည်။ လုပ်ငန်းပင်မအဆောက်အအုံများဖြစ်သည့် ဈေးရုံကြီးများတည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက လက်ကားဈေးကြီး ဖွင့်လှစ် လည်ပတ်ခြင်း စီမံခန့်ခွဲမှုကိစ္စအဝဝကို ကုမ္ပဏီမှ မြေငှားရမ်း ကာလအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏လိပ်စာသည် အမှတ် (၂၆၂-၂၆၄) ၊ပြည်လမ်း ၊ ဒဂုံစင်တာ ၊ Block (အေ) ၊ (၄) လွှာ ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်၍ ထိုနေ့မှစ၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပါသည်။ ယင်းဝင်ငွေခွန်ကင်းလွတ်ခွင့်သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ကုန်ဆုံးခဲ့ပါသည်။

ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ခွင့်ပြုချက်ရရှိခဲ့ပါသည်။ စတော့အိတ်ချိန်းဝင်သည့်နေ့စွဲမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်ဖြစ်ပါသည်။ စတော့အိတ်ချိန်းဝင်ပြီးနောက်ကုမ္ပဏီသည် ဝင်ငွေခွန်ကို ၁၇ ရာခိုင်နှုန်းသာပေးဆောင်ရပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

ဘဏ္ဍာရေးရှင်းတမ်းများတွင် တသမတ်တည်း ကျင့်သုံးခဲ့သော အဓိကကျသည့် စာရင်းမူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) စာရင်းရေးဆွဲခြင်းဆိုင်ရာအခြေခံမူများ

ကုမ္ပဏီသည် ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများကို ဆက်လက်ရှင်သန်လည်ပတ်နိုင်သည့်လုပ်ငန်းအဖြစ် ဆက်လက်သွား နိုင်မည့် အခြေခံအကြောင်းရင်းအပေါ်အခြေခံ၍ ရေးဆွဲထားပါသည်။ ဤယူဆချက်အပေါ် သိသာထင်ရှားသော သံသယများကို ဖြစ်ပေါ်စေနိုင်သည့် အရေးပါသော မသေချာမရေရာမှုများမရှိဟု ဒါရိုက်တာများကယူဆပါသည်။ ကုမ္ပဏီသည် ကြိုတင်သိမြင်နိုင်သော အနာဂတ်ကာလ၊ အစီရင်ခံသည့်ကာလပြီးဆုံးချိန်မှ ၁၂ လ ထက်မနည်းသော အချိန်တွင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် လုံလောက်သောအရင်းအမြစ်များရှိကြောင်းကျိုးကြောင်း ဆီလျော်သော မျော်လင့်ချက်တစ်ခုဆုံးဖြတ်ထားရှိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ ရေးဆွဲထားသည့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများတွင် လိုအပ်သော အချက်အလက်နှင့် ထုတ်ဖော်ချက်များအားလုံး ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများတွင် မပါဝင်ပါ။ ၎င်းတို့ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်ကုန်ဆုံးသောနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများနှင့် တွဲဖက်ဖတ်ရှုရပါမည်။ သို့သော်လည်း နောက်ဆုံးနှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများမှစ၍ ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် ဆောင်ရွက်ချက်အပြောင်း အလဲများကို နားလည်သဘောပေါက်စေရန် အရေးကြီးသောဖြစ်ရပ်များနှင့်လုပ်ဆောင်ချက်များ ရွေးချယ်ထားသောရှင်း လင်းချက်မှတ်စုများတွင် ပါဝင်ပါသည်။

(ခ) နိုင်ငံခြားငွေကြေးအား ပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးနှင့် စာရင်းတင် ဖော်ပြသည့်ငွေကြေး

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (the “Functional Currency”) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးပမာဏဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂) လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များသည် လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင် ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့် ပြောင်းလဲချက်နှင့်၊ ၎င်းနိုင်ငံခြားငွေကြေး များကို စာရင်းရှင်းလင်းရာမှ ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ ဖြစ်ပေါ်သောအမြတ် ၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်း ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဂ) ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများမှာ ငှားရမ်းခရရန် / သို့မဟုတ် ရင်းနှီးငွေတိုးစေရန် (သို့မဟုတ်နှစ်ရပ်လုံး) ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများဖြစ်သည်။ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများကို မူရင်းတန်ဖိုးဖြင့် ကနဦးစာရင်း ရေးသွင်းပြီး ဆက်လက်၍ မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် စုစုပေါင်း ချွတ်ယွင်းပြုန်းတီးမှု တန်ဖိုးကိုနှုတ်၍ တန်ဖိုးသယ်ဆောင်ဖော်ပြပါသည်။

ရင်းနှီးမြှုပ်နှံထားသောပိုင်ဆိုင်ပစ္စည်းများ၏ သက်တမ်းကုန်တန်ဖိုးများ၊ အသုံးဝင်သက်တမ်းများနှင့် တန်ဖိုးလျော့ နည်းကို လက်ကျန်ရှင်းတမ်း ရေးဆွဲသောနေ့တိုင်းတွင် ပြန်လည်သုံးသပ်၍ လိုအပ်သလို ညှိနှိုင်းသည်။ ပြောင်းလဲမှု များရှိသည့်အခါ ယင်းတို့၏ အကျိုးသက်ရောက်မှုများကို အရှုံးအမြတ်စာရင်းတွင် ဖော်ပြသည်။

အဓိကကျသော ပြုပြင်မွမ်းမံမှုစရိတ်များကို မတည်အသုံးစရိတ်အဖြစ် စာရင်းသွင်းပြီး အစားထိုး အစိတ်အပိုင်းများ၏ သယ်ဆောင်တန်ဖိုးများကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်နှင့် အသေးစားစရိတ် တိုးမြှင့်မှုများ ကုန်ကျသည့်အခါ၌ အရှုံးအမြတ် စာရင်းတွင်ရေးသွင်းသည်။

တန်ဖိုးလျော့ကို Straight-line method ဖြင့် တွက်ချက်၍ တန်ဖိုးလျော့ပမာဏကို ခန့်မှန်းအသုံးဝင်သက်တမ်း နှစ် (၅၀) သတ်မှတ်ခွဲဝေကျခံသည်။

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းတစ်ခု၏ ထုခွဲရောင်းချခြင်းနှင့်စပ်လျဉ်း၍ လက်ကျန်တန်ဖိုးနှင့် ထုခွဲရောင်းချခြင်းမှ ရငွေတို့၏ ခြားနားချက်ကို အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။

(ဃ) ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများအားလုံးကို မူရင်းတန်ဖိုးဖြင့် ဦးစွာ စာရင်းဖော်ပြသည်။ ယင်းသို့စာရင်းဖော်ပြပြီးနောက် ယင်းပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် စုစုပေါင်းချွတ်ယွင်းပြုန်းတီးမှုတန်ဖိုးများ နှုတ်၍ တိုင်းတာသည်။ မူရင်းတန်ဖိုးတွင် ပုံသေပိုင်ပစ္စည်းများကို အစားထိုးစရိတ်များ ပါဝင်သည်။ ပုံသေပိုင်ပစ္စည်းတစ်ခု၏ စရိတ်ကို ယင်းပစ္စည်းနှင့်ဆက်စပ်နေသော အနာဂတ်စီးပွားရေးအကျိုးအမြတ်များ ကုမ္ပဏီသို့ စီးဝင်ရန်နှင့် ယင်းပစ္စည်း၏ စရိတ်ကို ခိုင်လုံစွာ တိုင်းတာနိုင်သည့်အခါမှသာ စာရင်းရေးသွင်းသည်။

ကြားကာလတွင် ပုံသေပိုင်ပစ္စည်း၏အဓိကအစိတ်အပိုင်းများကို အစားထိုးရန် လိုအပ်သောအခါ ကုမ္ပဏီသည် ယင်းအစိတ်အပိုင်းများကို ပုံသေပိုင်ပစ္စည်းတစ်ခုစီအဖြစ် တိကျသော အသုံးဝင်သက်တမ်းများ၊ တန်ဖိုးလျော့တို့ဖြင့် အသီးသီး စာရင်းဖော်ဆောင်သည်။ ထို့အတူ အဓိကကျသော စစ်ဆေးမှုကို ပြုလုပ်သောအခါ စာရင်းရေးသွင်းရန် စံများပြည့်မီပါက ၎င်းကုန်ကျစရိတ်ကို ပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးတွင် အစားထိုးစရိတ်အဖြစ် စာရင်း ရေးသွင်းသည်။ အခြားသော ပြုပြင်ထိန်းသိမ်းမှုစရိတ်များကို ကုန်ကျသည့်အခါ၌ အရှုံးအမြတ်စာရင်းတွင် ရေးသွင်းသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဃ) ပုံသေပိုင်ပစ္စည်း (အဆက်)

တန်ဖိုးလျော့ကို ပုံသေပိုင်ဆိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ Straight-line method ဖြင့် တွက်ချက်ထားပါသည်။

	အသုံးဝင်မှုသက်တမ်းနှစ်များ
ပရိဘောဂပစ္စည်းများ	၃
ရုံးသုံးပစ္စည်းကိရိယာများ	၂ - ၃
မော်တော်ယာဉ်	၅
MPT ဖုန်းလိုင်း	၅
ရုံးအဆောက်အဦး	၄၅-၂၅
ကားရပ်နားနေရာထိန်းချုပ်မှုစနစ်	၃
မီးတိုင်နှင့် မီးတိုင်ဆက်စပ်ပစ္စည်းများ	၅
ရွှေ့ပြောင်းဈေးဆိုင်ခန်းငယ်	၃
လုပ်ငန်းခွင်သုံးကိရိယာ	၃
ဆိုလာစနစ်	၁၆
Development cost	၅၀

(င) ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်း

သတ်မှတ်၍မရသော သက်တမ်းရှိသည့် နာမည်ကောင်းတန်ဖိုးမှလွဲ၍ ထိတွေ့ကိုင်တွယ်၍မရသောပိုင်ဆိုင်ပစ္စည်း တစ်ခုကို ယင်း၏ မူရင်းတန်ဖိုးမှ တန်ဖိုးလျော့နှင့် အခြားလျော့ရမည့်တန်ဖိုး (ရှိပါက) ကိုနှုတ်၍ ဖော်ပြပါသည်။

တန်ဖိုးလျော့သည့်နည်းလမ်းမှာ Straight-line method ပေါ် အခြေခံသည်။

	ခန့်မှန်းအသုံးဝင်သက်တမ်း
Market operation system	၃ နှစ်
E commerce system	၃ နှစ်

(စ) ငွေနှင့်ငွေသားညီမျှခြင်းများ

ငွေသားစီးဆင်းမှုရှင်းတမ်းတွင် တင်ပြရာ၌ ငွေနှင့် ငွေသားညီမျှခြင်းတွင် လက်ကျန်ငွေနှင့် ဘဏ်များ၌ ထားရှိသည့်ငွေများ ပါဝင်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဆ) ကုန်လက်ကျန်များ

ကုန်လက်ကျန်တန်ဖိုးကို ကုန်ကျစရိတ်နှင့် အသားတင်ရောင်းရငွေတို့အနက် နည်းသောပမာဏဖြင့် စာရင်း ဖော်ဆောင် ပါသည်။ ပစ္စည်းတန်ဖိုးကို first-in , first-out နည်းကိုသုံး၍ သတ်မှတ်သည်။ ကုန်ချောတန်ဖိုးနှင့် လုပ်ဆဲအလုပ်တွင် ကုန်ကြမ်းတန်ဖိုးများ၊ တိုက်ရိုက်အလုပ်သမားစရိတ် ၊ အခြားတိုက်ရိုက် ကုန်ကျစရိတ်များနှင့် ဆက်စပ်ထုတ်လုပ် ကုန်ကျစရိတ်များ (ပုံမှန်လုပ်ငန်းစွမ်းဆောင်မှုအပေါ်အခြေခံ၍) နှင့် ချေးငွေစရိတ်များ ပါဝင် ပါသည်။ မူရင်းတန်ဖိုးတွင် နိုင်ငံခြားငွေကြေးဖြင့် ကုန်ဝယ်ယူမှုအတွက် ငွေသားနှင့်သက်ဆိုင်သော အန္တရာယ် ကင်းရှင်းမှုရှိစေရန် ပြုလုပ်ထားမှုအပေါ် ပေါ်ထွက်လာသော မညီသည့်အရှုံးအမြတ်များမဆို ပါဝင်ပါသည်။ အသားတင် အရောင်းတန်ဖိုး ဆိုသည်မှာ ခန့်မှန်းရောင်းဈေးမှ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပြီးဆုံးသည်အထိ ခန့်မှန်းကုန်ကျစရိတ်နှင့် တိုက်ရိုက်ဖြစ်သော အရောင်းကုန်ကျစရိတ်များ အားလုံး နုတ်ပြီးထားသောတန်ဖိုးဖြစ်ပါ သည်။

(ဇ) ကုန်သွယ်မှုနှင့် အခြားရရန်ရှိများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိများကို ဦးစွာ ကာလတန်ဖိုးဖြင့် စာရင်းရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီးတန်ဖိုးမှ ပျက်စီးဆုံးရှုံးမှုအတွက် လျာထားသော တန်ဖိုးကိုနှုတ်၍ စာရင်းသယံဆောင်ပါသည်။ ရပိုင်ခွင့်လျော့ကျသွားသည့် အထောက်အထား ခိုင်လုံသောအခါ ခန့်မှန်း၍ရသော ပြန်မရနိုင်သည့် ပမာဏများအတွက် သင့်လျော်သော စရိတ်များကို အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းသည်။

(ဈ) ဆိုင်းငံ့ထားသောအခွန်

ဆိုင်းငံ့ထားသောအခွန်ကို အခွန်ဥပဒေအရ တွက်ချက်ရရှိသော ပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးနှင့် ဘဏ္ဍာရေးရှင်းတမ်းရှိပုံသေပိုင်ပစ္စည်း၏ သယ်ဆောင်တန်ဖိုးတို့ ခြားနားသည့်အခါမှ ရရှိလာသော ယာယီကွာခြား ချက်များ အပေါ်တွင် ဝင်ငွေခွန်နှုန်းထားဖြင့်တွက်ချက်ထားပါသည်။

ဆိုင်းငံ့ထားသော ရရန်နှင့်ပေးရန် အခွန်များနှင့်ပတ်သက်၍ လက်ရှိဘဏ္ဍာရေးနှစ် အတွက် ဝင်ငွေခွန်ရပိုင်ခွင့် နှင့် ပေးရန်တာဝန်ကို ဥပဒေနှင့်အညီ ခုနှစ်ခွင့်ရရှိထားသောအခါနှင့် အခွန်အာဏာပိုင်တူညီသောအခါမှသာ ခုနှစ်ပါသည်။

(ည) ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိများသည် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ မပေးချေရသေးသော ကုမ္ပဏီသို့ပေးပို့ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ပေးရန်ရှိများဖြစ်ပါသည်။ ပေးချေမှုသည် တစ်နှစ်အတွင်း (သို့မဟုတ်) တစ်နှစ်အောက် (သို့မဟုတ် ပို၍ကြာရှည်ပါက ပုံမှန်လုပ်ငန်းလည်ပတ်သည့်ကာလ) အတွင်းဖြစ်ပါက ၎င်းတို့ကို လက်ငင်းပေးရန် တာဝန်များအဖြစ် ဖော်ပြပါသည်။ ထိုသို့မဟုတ်ပါက လက်ငင်းမဟုတ်သော ပေးရန်တာဝန်များအဖြစ် ဖော်ပြပါသည်။

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိများကို ဈေးကွက်ပေါက်ဈေးဖြင့် ကနဦးစာရင်းရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီးတန်ဖိုးဖြင့် စာရင်းသယံဆောင်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(ဋ) လျာထားငွေများ

ပြီးခဲ့သော အဖြစ်အပျက်တစ်ခု၏ အကျိုးရလဒ်အဖြစ် လက်ရှိပေးရန်တာဝန်ရှိသောအခါ (တရားဥပဒေအရ သို့မဟုတ် အပြုသဘောအရ) ကုမ္ပဏီသည် လျာထားငွေများအဖြစ် ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏ အရင်းအမြစ်များစီးထွက်ရန် အလားအလာရှိပြီး ပေးချေရမည့်ပမာဏကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ရမည်။ အနာဂတ်လုပ်ငန်း၏ ဆောင်ရွက်ချက်ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် မသတ်မှတ်ပါ။

(ဌ) ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစား သတ်မှတ်ထားပါသည်။ သာမန်အစုရှယ်ယာ ထုတ်ပေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များမှ နှုတ်၍ စာရင်းဖော်ဆောင် ပါသည်။ ကျသင့်အခွန်မှန်သမျှ နှုတ်ပြီးသော အသားတင်ဖြစ်ပါသည်။

(ဍ) အမြတ်ဝေစု

ကုမ္ပဏီအစုရှင်များအား အမြတ်ဝေစုပေးရန် သဘောတူခွင့်ပြုပြီးသည့်အခါမှသာ ၎င်းအမြတ်ဝေစုများကို စာရင်းရေး သွင်းသည်။

(ဎ) ဝင်ငွေခွန်များ

ပြီးခဲ့သောကာလနှင့် လက်ရှိကာလများအတွက် ဝင်ငွေခွန်ကို ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနေ့တွင် ပြဌာန်းထား သော သို့မဟုတ် နောက်ပိုင်းပြဌာန်းထားသော အခွန်နှုန်းထားများနှင့်အညီ လိုက်နာလျက် အခွန်ဌာနသို့ ပေးချေရမည့် ပမာဏ သို့မဟုတ် အခွန်ဌာနမှ ပြန်လည်အမ်းရန်ရှိသည့် ပမာဏကို စာရင်းဖော်ဆောင်သည်။

(ဏ) ဝင်ငွေ

ဝင်ငွေအဖြစ်အောက်ပါအတိုင်းစာရင်းရေးသွင်းပါသည်။

(၁) လုံးချင်းအိမ်ယာရောင်းချခြင်းများအတွက် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီးခြင်း သို့မဟုတ် ဝယ်ယူထံမှ အရောင်းတန်ဖိုး၏ ၈၀ ရာခိုင်နှုန်းငွေရရှိသည့်အခါ ဝင်ငွေအဖြစ်စာရင်းရေးသွင်းပါသည်။

(၂) အလယ်အလတ်လက်ကားဈေးရုံဆိုင်ခန်းများအတွက် ပြီးစီးမှုရာခိုင်နှုန်းကိုအသုံးပြု၍ ဝင်ငွေအဖြစ်စာရင်း ရေးသွင်းပါသည်။

(၃) ကျန်သောဝင်ငွေများအတွက် ဝင်ငွေကို accrual basis ဖြင့် စာရင်းရေးသွင်းပါသည်။ ဝင်ငွေတွင် ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်အရ ကုန်အရောင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိခဲ့ခြင်း သို့မဟုတ် ရရန်ရှိ၏ တန်ဖိုးများပါဝင်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ် (အဆက်)

(တ) နှိုင်းယှဉ်ဖော်ပြချက်

လိုအပ်သည့်အခါတွင် နှိုင်းယှဉ်ဖော်ပြထားသော ကိန်းဂဏန်းများကို လက်ရှိနှစ်၏ တင်ပြသော ပြောင်းလဲချက်များနှင့် အညီ ဖြစ်စေရန် ညှိနှိုင်းထားပါသည်။

၃။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ခန့်မှန်းချက်များ

မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရာတွင် စီမံခန့်ခွဲရေးတွင် တာဝန်ရှိသူများသည် စာရင်းကာလတစ်ခုစီ ကုန်ဆုံးသည့်အချိန်တွင် အစီရင်ခံစာပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ ၊ ဝင်ငွေများ ၊ အသုံးစရိတ်များ နှင့် အလားအလာရှိသော ပေးရန်တာဝန်များ၏ ဖော်ပြချက်ကို အကျိုးသက်ရောက်စေသော ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ သို့ရာတွင် ထိုခန့်မှန်းခြေများနှင့် ယူဆချက်များ၏ မသေချာမရောမမှုကြောင့် အနာဂါတ်ကာလများတွင် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်၏ သယ်ဆောင်တန်ဖိုးကို အရေးပါသော စာရင်းညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် လိုအပ်စေနိုင်ပါသည်။

၄။ Financial Risk Management

ကုမ္ပဏီ၏ financial risk management မူဝါဒသည် ၎င်း၏ risk များကို စီမံခန့်ခွဲရာတွင် လုံလောက်သော ဘဏ္ဍာရေး အရင်းအမြစ်များသည် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိကြောင်း သေချာမှုရှိစေရန် ဖြစ်သည်။ ကုမ္ပဏီက ရင်ဆိုင်ရသော financial risk များ၏ အဓိကနယ်ပယ်များနှင့် ယင်း risk များနှင့် ပတ်သက်သည့် မူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

(က) Foreign exchange risk

အစီရင်ခံသည့်ကာလအတွင်း Foreign exchange risk မရှိပါ။ ကုမ္ပဏီသည် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း အတက်အကျအတွက် မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုများမှ ရှောင်ရှားရန် နိုင်ငံခြားငွေကြေးဖြင့် ထားရှိသော ဘဏ်လက်ကျန်ကို အနည်းဆုံးဖြစ်စေရန် လျှော့ချခဲ့ပါသည်။

(ခ) Credit risk

စာရင်းတင်ထားသည့် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ဆက်နွှယ်သည့် အများဆုံး credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ငွေပမာဏ (carrying amount) ဖြစ်ပါသည်။ သို့သော်ကုမ္ပဏီက ယင်း risk ကို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ထားပြီးဖြစ်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၄။ Financial Risk Management (အဆက်)

(ဂ) Market risk

ကုမ္ပဏီသည် ရန်ကုန်မြို့တွင် လုပ်ငန်းဆောင်ရွက်နေပြီး ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် စွန့်စားမှု တစ်စုံတစ်ရာ မရှိပါ။

(ဃ) Liquidity and cash flow risks

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှုရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီမှ စောင့်ကြည့် ထိန်းသိမ်းထားရှိပါသည်။

၅။ Capital management

ကုမ္ပဏီသည် မတည်ငွေရင်းများ စီမံခန့်ခွဲရာတွင် ထားရှိသော အဓိကရည်ရွယ်ချက်များမှာ လုံလောက်သော လုပ်ငန်းလည်ပတ်ငွေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် ဖြစ်ပါသည်။

ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးငွေ ဖွဲ့စည်းမှုများကို စီမံခန့်ခွဲပြီး ၎င်း၏ ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးရန် စေ့ရောက်သည့်အခါ ပေးချေနိုင်ရန် သေချာမှုရှိစေရန် ဆောင်ရွက်သည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၆။ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦးများ)

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး		
ကာလ/နှစ်စရှိတန်ဖိုး	၂၀,၉၂၃,၂၈၈	၁၃,၀၂၃,၃၇၂
အသစ်ဝယ်ခြင်း	၁,၀၄၉,၀၉၇	၇,၈၉၉,၉၁၆
ကာလ/နှစ်ဆုံးရှိတန်ဖိုး	၂၁,၉၇၂,၃၈၅	၂၀,၉၂၃,၂၈၈
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး		
ကာလ/နှစ်စရှိတန်ဖိုး	၁,၇၉၃,၉၂၈	၁,၄၅၈,၆၄၂
တန်ဖိုးလျော့	၂၂၈,၂၆၈	၃၃၅,၂၈၆
ကာလ/နှစ်ဆုံးရှိတန်ဖိုး	၂,၀၂၂,၁၉၆	၁,၇၉၃,၉၂၈
အသားတင်တန်ဖိုး	၁၉,၉၅၀,၁၈၉	၁၉,၁၂၉,၃၆၀

ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများကို ဆက်နွယ်ပတ်သက်မှုမရှိသော သူများသို့ ငှားရမ်းသည်။
 ချေးငွေအတွက် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦး)ကို အာမခံအဖြစ်ထားရှိပါသည်။

အောက်ပါ ပမာဏများကို အရှုံးအမြတ်စာရင်းတွင် စာရင်းဖော်ဆောင်သည်။

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက် ကျပ်ထောင်ပေါင်း
ငှားရမ်းခ (မှတ်စု ၂၁)	၃,၈၈၆,၃၀၇	၃,၃၅၀,၀၅၇
လုပ်ငန်းဆောင်ရွက်ချက်မှပေါ်ပေါက်လာသောတိုက်ရိုက်သက်ဆိုင်သည့် အသုံးစရိတ်များ		
- ငှားရမ်းခဝင်ငွေပေါ်ပေါက်စေသော ရင်းနှီးမြှုပ်နှံထားသောပိုင်ဆိုင် ပစ္စည်းများ(မှတ်စု ၂၃)	၃၄၆,၀၂၄	၃၂၃,၈၁၉
- ငှားရမ်းခဝင်ငွေမဟုတ်သော ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ	-	-

ကုမ္ပဏီနှင့် YCDC တို့ကြားရှိ စာချုပ်သက်တမ်းမှာ နှစ် ၅၀ ဖြစ်သည်။ ပထမသက်တမ်းတိုးကာလနှင့် ဒုတိယသက်တမ်းတိုးကာလမှာ ၁၀နှစ်စီ အသီးသီးဖြစ်ကြပြီး သက်တမ်းကုန်းဆုံးသည့်အခါ အဆောက်အဦးများကို YCDC သို့ လွှဲပြောင်းရမည် ဖြစ်သည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့ နှင့် စုစုပေါင်း ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုးကို နှုတ်ပြီး တိုင်းတာဖော်ပြသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၇။ ပုံသေပိုင်ပစ္စည်းများ

	Land	ပရိဘောဂ ပစ္စည်းများ	ရုံးသုံးပစ္စည်း ကိရိယာများ	မော်တော်ယာဉ်	MPT ဖုန်းလိုင်း	ရုံးအဆောက်အဦး	ကားရပ်နားနေရာ ထိန်းချုပ်မှုစနစ်	မီးတိုင်နှင့်မီးတိုင် ဆက်စပ်ပစ္စည်းများ	ရွှေ့ပြောင်း ရေးဆွဲခန်းငယ်	လုပ်ငန်းခွင်သုံး ကိရိယာများ	ဆိုလာစနစ်	Development cost*	စုစုပေါင်း
	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း	ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး													
၂၀၂၅ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂,၆၅၄,၅၃၁	၁၂၈,၆၀၇	၆၁၁,၄၄၈	၈၀၅,၆၈၂	၂၇,၀၇၈	၅၆၂,၇၆၁	၃၄၃,၅၄၉	၃၂,၂၃၈	၄၂,၀၃၂	၁,၆၉၀,၇၇၄	၃၀၄,၉၈၃	၁၇,၆၂၄,၆၆၉	၂၄,၈၂၈,၃၅၂
အသစ်ဝယ်ခြင်း	-	၅၆၂	၉,၀၂၀	-	-	-	-	၁၀,၅၆၀	၂၃,၇၄၇	၁၆၄,၇၁၃	-	၈၁၃,၇၄၃	၁,၀၂၂,၃၄၅
ထုခွဲရောင်းချခြင်း	-	-	-	-	-	(၅၆၂,၇၆၁)	-	-	-	-	-	-	(၅၆၂,၇၆၁)
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်	၂,၆၅၄,၅၃၁	၁၂၉,၁၆၉	၆၂၀,၄၆၈	၈၀၅,၆၈၂	၂၇,၀၇၈	-	၃၄၃,၅၄၉	၄၂,၇၉၈	၆၅,၇၇၉	၁,၈၅၅,၄၈၇	၃၀၄,၉၈၃	၁၈,၄၃၈,၄၁၂	၂၅,၂၈၇,၉၃၆
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး													
၂၀၂၅ ခုနှစ် ၊ ဧပြီလ (၁)ရက်	-	၇၆,၅၄၄	၁၈၁,၀၈၇	၂၂၇,၅၆၄	၂၆,၈၄၄	၃၁,၀၃၉	၂၀၉,၈၅၆	၁၀,၄၅၂	၂၆,၄၀၅	၁,၁၂၈,၂၇၁	၂၈,၅၄၄	၁,၄၇၁,၁၉၂	၃,၄၁၇,၇၉၈
တန်ဖိုးလျော့	-	၁၇,၄၈၄	၃၈,၁၃၉	၇၈,၀၃၄	၃၆	၄,၁၄၅	၅၁,၆၅၆	၃,၈၀၈	၈,၀၅၈	၁၈၃,၃၂၉	၉,၅၃၁	၁၉၉,၀၆၃	၅၉၃,၂၈၃
ထုခွဲရောင်းချခြင်း	-	-	-	-	-	(၃၅,၁၈၄)	-	-	-	-	-	-	(၃၅,၁၈၄)
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်	-	၉၄,၀၂၈	၂၁၉,၂၂၆	၃၀၅,၅၉၈	၂၆,၈၈၀	-	၂၆၁,၅၁၂	၁၄,၂၆၀	၃၄,၄၆၃	၁,၃၁၁,၆၀၀	၃၈,၀၇၅	၁,၆၇၀,၂၅၅	၃,၉၇၅,၈၉၇
စုစုပေါင်းအသားတင်တန်ဖိုး													
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်	၂,၆၅၄,၅၃၁	၃၅,၁၄၁	၄၀၁,၂၄၂	၅၀၀,၀၈၄	၁၉၈	-	၈၂,၀၃၇	၂၈,၅၃၈	၃၁,၃၁၆	၅၄၃,၈၈၇	၂၆၆,၉၀၈	၁၆,၇၆၈,၁၅၇	၂၁,၃၁၂,၀၃၉
မူရင်းတန်ဖိုး													
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁)ရက်	၂,၆၅၄,၅၃၁	၁၁၈,၄၀၄	၅၈၃,၂၅၂	၃၅၂,၀၈၂	၂၇,၀၇၈	၅၆၂,၇၆၁	၂၉၁,၄၆၅	၂၆,၅၉၉	၄၂,၀၃၂	၁,၂၅၂,၂၂၀	၃၀၄,၉၈၃	၁၃,၃၈၅,၂၄၇	၁၉,၆၀၀,၆၅၄
အသစ်ဝယ်ခြင်း	-	၁၀,၂၀၃	၂၈,၁၉၆	၄၅၃,၆၀၀	-	-	၅၂,၀၈၄	၅,၆၃၉	-	၄၃၈,၅၅၄	-	၄,၂၃၉,၄၂၂	၅,၂၂၇,၆၉၈
၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁)ရက်	၂,၆၅၄,၅၃၁	၁၂၈,၆၀၇	၆၁၁,၄၄၈	၈၀၅,၆၈၂	၂၇,၀၇၈	၅၆၂,၇၆၁	၃၄၃,၅၄၉	၃၂,၂၃၈	၄၂,၀၃၂	၁,၆၉၀,၇၇၄	၃၀၄,၉၈၃	၁၇,၆၂၄,၆၆၉	၂၄,၈၂၈,၃၅၂
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး													
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁)ရက်	-	၄၁,၉၉၃	၁၀၅,၂၉၃	၉၇,၃၃၀	၂၆,၇၇၂	၁၈,၆၀၁	၁၀၂,၁၈၂	၄,၄၉၃	၁၂,၃၉၄	၈၃၂,၄၉၉	၉,၄၈၃	၁,၁၄၆,၂၂၄	၂,၃၉၇,၂၆၄
တန်ဖိုးလျော့	-	၃၄,၅၅၁	၇၅,၇၉၄	၁၃၀,၂၃၄	၇၂	၁၂,၄၃၈	၁၀၇,၆၇၄	၅,၉၅၉	၁၄,၀၁၁	၂၉၅,၇၇၂	၁၉,၀၆၁	၃၂၄,၉၆၈	၁,၀၂၀,၅၃၄
၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁)ရက်	-	၇၆,၅၄၄	၁၈၁,၀၈၇	၂၂၇,၅၆၄	၂၆,၈၄၄	၃၁,၀၃၉	၂၀၉,၈၅၆	၁၀,၄၅၂	၂၆,၄၀၅	၁,၁၂၈,၂၇၁	၂၈,၅၄၄	၁,၄၇၁,၁၉၂	၃,၄၁၇,၇၉၈
စုစုပေါင်းအသားတင်တန်ဖိုး													
၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁)ရက်	၂,၆၅၄,၅၃၁	၅၂,၀၆၃	၄၃၀,၃၆၁	၅၇၈,၁၁၈	၂၃၄	၅၃၁,၇၂၂	၁၃၃,၆၉၃	၂၁,၇၈၆	၁၅,၆၂၇	၅၆၂,၅၀၃	၂၇၆,၄၃၉	၁၆,၁၅၃,၄၇၇	၂၁,၄၁၀,၅၅၄

*Development cost တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း YCDC သို့ လွှဲပြောင်းခဲ့သော ဆိုင်ခန်း၏တန်ဖိုးများပါဝင်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၈။ ထိတွေ့ကိုင်တွယ်၍ မရသောပိုင်ဆိုင်ပစ္စည်း

	Marketing operation system ကျပ်ထောင်ပေါင်း	E commerce system ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
မူရင်းတန်ဖိုး			
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
အသစ်ဝယ်ခြင်း	-	-	-
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ (၃၀)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး			
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်	၁၁၃,၈၈၁	၃,၁၃၉	၁၁၇,၀၂၀
တန်ဖိုးလျော့	၄၈၄	-	၄၈၄
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ (၃၀)ရက်	၁၁၄,၃၆၅	၃,၁၃၉	၁၁၇,၅၀၄
အသားတင်တန်ဖိုး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ (၃၀)ရက်	၁,၀၅၃	-	၁,၀၅၃
မူရင်းတန်ဖိုး			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
အသစ်ဝယ်ခြင်း	-	-	-
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၁၁၅,၄၁၈	၃,၁၃၉	၁၁၈,၅၅၇
စုစုပေါင်းတန်ဖိုးလျော့နှင့် ချွတ်ယွင်းပြုန်းတီးမှုတန်ဖိုး			
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်	၉၆,၀၁၈	၃,၁၃၉	၉၉,၁၅၇
တန်ဖိုးလျော့	၁၇,၈၆၃	-	၁၇,၈၆၃
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၁၁၃,၈၈၁	၃,၁၃၉	၁၁၇,၀၂၀
အသားတင်တန်ဖိုး ၂၀၂၅ ခုနှစ်၊မတ်လ(၃၁)ရက်	၁,၅၃၇	-	၁,၅၃၇

၉။ ငွေနှင့် ငွေသားညီမျှခြင်းများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ငွေလက်ကျန်	၈၂,၂၀၉	၃၁,၃၉၃
ဘဏ်လက်ကျန်*	၇၈၅,၂၃၄	၅,၆၁၃,၂၈၄
	၈၆၇,၄၄၃	၅,၆၄၄,၆၇၇

*ဘဏ်လက်ကျန်တွင် ယူနိုက်တက်အမရာဘဏ် ၌ ထားရှိသော ကျပ် ၁၅၀,၀၀၀,၀၀၀ တန်ဖိုးရှိ အာမခံငွေ ပါဝင်ပါသည်။
 (၂၀၂၅ ၊ ကျပ် ၁၅၀,၀၀၀,၀၀၀ ယူနိုက်တက်အမရာဘဏ်)

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၀။ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ကုန်သွယ်မှု ရပိုင်ခွင့်များ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၂၆,၃၀၀	၇၆,၁၀၀
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၁,၉၅၄,၄၁၇	၂,၉၀၁,၅၃၁
အခြားရရန်ရှိသူများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (ခ)}	၇၇,၈၈၄	၇၁,၉၁၂
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၁,၁၃၇,၁၈၀	၈၈,၁၂၃
ရရန်ရှိအတိုး	၆,၀၁၇	၂,၆၇၈
	၃,၂၀၁,၇၉၈	၃,၁၄၀,၃၄၄

၁၁။ ကြိုတင်ပေးငွေများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ကြိုတင်ပေးငွေများ	၂,၄၆၄,၄၁၈	၃၂,၈၀၈
စီမံကိန်းနှင့်အခြားကြိုတင်ထုတ်ယူငွေများ	၆၈၁,၆၄၉	၄၁၉,၅၅၂
ဝင်ငွေခွန်အတွက်ကြိုတင်ပေးငွေ	၁၃၈,၈၃၄	၁,၃၄၂,၈၅၆
ကုန်သွယ်ခွန်အတွက်ကြိုတင်ပေးငွေ	၆၀၄,၅၂၇	၆၈၁,၇၀၉
	၃,၈၈၉,၄၂၈	၂,၄၇၆,၉၂၅

၁၂။ ကုန်လက်ကျန်များ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
လုံးချင်းအဆောက်အဦး	-	-
အထွေထွေသုံးကုန်လက်ကျန်များ	၃၉၄,၀၇၆	၄၅၃,၁၃၅
	၃၉၄,၀၇၆	၄၅၃,၁၃၅

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၃။ လုပ်ဆောင်ဆဲလုပ်ငန်းများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
အခြေခံကျသော အဆောက်အဦများနှင့်အခြား	၁,၅၁၅,၁၀၈	၁,၅၁၈,၅၄၈
ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် {မှတ်စု ၂၇ (က နှင့် ခ)}	၁၃,၉၄၃,၄၁၁	၁၃,၄၄၃,၂၈၂
Steel structure အတွက်ကြိုတင်ပေးငွေ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၅,၅၆၁,၇၄၉	၅,၅၆၁,၇၄၉
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	-	-
	<u>၂၁,၀၂၀,၂၆၈</u>	<u>၂၀,၅၂၃,၅၇၉</u>

၁၄။ ဝင်ငွေခွန်

(က) ဝင်ငွေခွန်များ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ဘဏ္ဍာရေးကာလ/နှစ်အတွက်ဝင်ငွေခွန်လျာထားချက်	၄၂၁,၉၀၀	၁,၃၅၃,၁၃၅
ပြန်လည်ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်သက်သာခွင့်	-	(၅၈၈,၁၃၀)
ဆိုင်းငံ့ထားသောဝင်ငွေခွန် {မှတ်စု ၁၄(ခ)}	(၂၇,၁၇၁)	(၄၉,၁၁၄)
	<u>၃၉၄,၇၂၉</u>	<u>၇၁၅,၈၉၁</u>

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၄။ ဝင်ငွေခွန် (အဆက်)

(ခ) ဆိုင်းငံ့ထားသောအခွန်

ဆိုင်းငံ့ထားသောအခွန်များကို သင့်လျော်သောခုနှစ်မူပြုလုပ်ပြီး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် အောက်ပါ အတိုင်းဖော်ပြပါသည်။

	ပုံသေပိုင်ပစ္စည်းများ ကျပ်ထောင်ပေါင်း	စုစုပေါင်း ကျပ်ထောင်ပေါင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက် ထပ်တိုးလာသောဆိုင်းငံ့ထားသောအခွန်	၁၂၀,၇၃၀ ၂၇,၁၇၁	၁၂၀,၇၃၀ ၂၇,၁၇၁
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်	၁၄၇,၉၀၁	၁၄၇,၉၀၁
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်	၁၂၀,၇၃၀	၁၂၀,၇၃၀

၁၅။ ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

	ထုတ်ဝေပေးသွင်းပြီးရှယ်ယာစောင်ရေ	ကျပ်ထောင်ပေါင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက် အစုရှယ်ယာထုတ်ဝေခြင်း	၂၃,၈၀၄,၉၄၆ -	၂၄,၉၉၉,၁၃၀ -
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်	၂၃,၈၀၄,၉၄၆	၂၄,၉၉၉,၁၃၀
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက် အစုရှယ်ယာထုတ်ဝေခြင်း	၂၃,၈၀၄,၉၄၆ -	၂၄,၉၉၉,၁၃၀ -
၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်	၂၃,၈၀၄,၉၄၆	၂၄,၉၉၉,၁၃၀

Yangon Stock Exchange သည် ကုမ္ပဏီအား ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် စတော့အိတ်ချိန်းဝင်ကုမ္ပဏီအဖြစ် ခွင့်ပြုခဲ့ပါသည်။ ၃၀.၉.၂၀၂၅ နေ့ရှိ ရှယ်ယာတစ်စောင်၏ ဈေးကွက်ပေါက်ဈေးသည် တစ်စောင်လျှင် ၃,၄၀၀ ကျပ်ဖြစ်ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၆။ ချေးယူမှု

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
နှစ်စ/ကာလအစရှိ စာရင်းဖွင့်လက်ကျန်	၆,၅၉၆,၈၀၀	၄,၆၃၈,၅၉၂
နှစ်စ/ကာလအတွင်း ချေးယူမှု	-	၃,၅၀၀,၀၀၀
နှစ်စ/ကာလအတွင်း ပြန်ဆပ်မှု	(၈၂၆,၃၃၇)	(၁,၅၄၁,၇၉၂)
နှစ်ဆုံး/ကာလအဆုံး ရှိ စာရင်းပိတ်လက်ကျန်	၅,၇၇၀,၄၆၃	၆,၅၉၆,၈၀၀

ချေးငွေကိုလုပ်ငန်းလည်ပတ်ရန် အသုံးပြုမည်ဖြစ်ပြီး တစ်နှစ်ထက်ပိုသောပေးရန်ရှိအဖြစ် စာရင်းရေးသွင်းပါသည်။ ချေးငွေကို ရင်းနှီးမြှုပ်နှံထားသော ပိုင်ဆိုင်ပစ္စည်းများ (အဆောက်အဦများ) ဖြင့်အာမခံထားပါသည်။ အတိုးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းဖြစ်ပါသည်။ လက်ကျန်ချေးငွေပေါ်တွင် အတိုးတွက်ချက်ပြီး ဝင်ငွေအလုံးစုံပါဝင်သော ရှင်းတမ်းတွင် အသုံးစရိတ်အဖြစ်ကျခံပါသည်။ ချေးငွေသဘောတူညီမှုစာချုပ် ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ နောက်ဆုံးထား၍ ပေးဆပ်ရပါမည်။

၁၇။ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ကုန်သွယ်မှုအတွက်ပေးရန်ရှိသူများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ {မှတ်စု ၂၇ (က)}	၁၂,၃၅၂,၉၅၈	၁၀,၃၈၁,၀၄၉
အခြားပေးရန်ရှိသူများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ		
- DIL ထံမှချေးယူငွေ* {မှတ်စု ၂၇ (ခ)}	၄,၇၁၉,၀၀၀	-
- ချီးမြှင့်ငွေ {မှတ်စု ၂၇ (ဂ)}	၇,၂၀၀	၄,၈၀၀
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၃,၈၁၄,၉၃၁	၁,၉၆၇,၈၁၉
အမြတ်ဝေစုပေးရန်ကျန်ငွေ {မှတ်စု ၂၄ (ခ)}	၂၈၆,၃၀၇	၂၉၆,၇၃၈
	၂၁,၁၈၀,၃၉၆	၁၂,၆၅၀,၄၀၆

*ယခုဘဏ္ဍာနှစ်အတွင်း ဧက (၂၀) ပေါ်ရှိ ရောင်းချပြီး အဆောက်အဦများအတွက် ငွေပြန်အမ်းရသဖြင့် Cash Flow အဆင်ပြေစေရန်၊ Major ရှယ်ယာရှင် Dagon International Limited မှ အတိုးမဲ့ဖြင့် ငွေချေးငှားပေးခဲ့ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၈။ စရံနှင့်ကြိုတင်ငွေများ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
စရံငွေများ	-	-
စာချုပ်အရကြိုတင်ငွေများ		
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ	-	-
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၅,၀၂၅,၂၉၈	၁၅,၄၃၉,၅၀၀
	<u>၅,၀၂၅,၂၉၈</u>	<u>၁၅,၄၃၉,၅၀၀</u>

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် လက်ကားဈေး (တညင်းကုန်း) စီမံကိန်း မြေဧရိယာ ၈၂.၇၈ ဧက တွင် ပါဝင်နေသည့် ဧက (၂၀) အား State Land အဖြစ် သတ်မှတ်ထားခြင်းကြောင့် ကျန်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေဧရိယာကို ပြန်လည်တိုင်းတာ၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားစာကို လက်ခံရရှိပါသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်ပါသည်။

၁၉။ လျာထားချက်များ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ကုန်သွယ်ခွန်အတွက်လျာထားချက်	၂၅,၈၅၅	၂၃,၉၁၈
ဝင်ငွေခွန်အတွက်လျာထားချက်	၅၄၂,၆၃၀	၁,၄၂၄,၇၅၁
YCDC အတွက်လျာထားချက်*	၇၇၄,၀၇၄	၂,၅၅၉,၅၂၁
	<u>၁,၃၄၂,၅၅၉</u>	<u>၄,၀၀၈,၁၉၀</u>

*လျာထားချက်ကို လုပ်ငန်းစတင်လည်ပတ်ပြီးနောက် လုံးချင်းအဆောက်အဦများ ၈၀ ရာခိုင်နှုန်း နှင့် အလတ်စား လက်ကားရောင်းဝယ်ရေးရုံ၊ စက်သုံးဆီအရောင်းဆိုင်အဆောက်အအုံများ၏ တည်ဆောက်ရောင်းချခြင်း (သို့မဟုတ်) အငှားချထားခြင်းမှရရှိသော အသားတင် အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ပေးရန်ဟု ဖော်ပြထားသည့် ကုမ္ပဏီနှင့် YCDC ကြားရှိ သဘောတူညီချက်အတိုင်း တွက်ချက်ထားပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၉။ လျာထားချက်များ (အဆက်)

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်		
shop house အရောင်း	၆,၈၂၄,၇၅၇	၁၅,၁၆၂,၇၁၈
ငှားရမ်းခ	၃,၈၈၆,၃၀၇	၇,၂၁၃,၀၉၃
စက်သုံးဆီဆိုင်အတွက် မြေကွက်အသုံးပြုခွင့်	-	၄,၀၇၁,၁၀၉
အရင်းတန်ဖိုး	(၅,၀၆၉,၈၉၀)	(၁၂,၈၅၇,၀၈၈)
အကြမ်းအမြတ်	၅,၆၄၁,၁၇၄	၁၃,၅၂၉,၈၃၂
အခြားဝင်ငွေ	၂၂၃,၁၇၂	၂၇၅,၄၀၇
အသုံးစရိတ်များ		
- စီမံခန့်ခွဲမှု	(၂,၃၄၄,၈၀၉)	(၃,၁၆၂,၂၁၃)
- အရောင်းမြှင့်တင်ခြင်း	(၁၉,၇၄၉)	(၂၉,၁၇၇)
- ဘဏ်စရိတ်	(၄၀၃,၄၉၃)	(၄၃၅,၇၆၃)
အခွန်မလျာထားမီအသားတင်အမြတ်*	၃,၀၉၆,၂၉၅	၁၀,၂၃၈,၀၈၆
YCDC အတွက်အမြတ်ဝေစု (၂၅ ရာခိုင်နှုန်း)	၇၇၄,၀၇၄	၂,၅၅၉,၅၂၁

*အခွန်မလျာထားမီ အသားတင်အမြတ်တွင် အသား၊ ငါး၊ အသီးအရွက်များကို အွန်လိုင်းမှရောင်းချခြင်းမှ ရရှိသောဝင်ငွေများ ၊
 ကုန်ရောင်း တန်ဖိုး များနှင့် အခြားစရိတ်များမပါဝင်ပါ။ အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ဝင်ငွေ - အသားတင်		
E commerce မှဝင်ငွေ (မှတ်စု ၂၁)	၁၈၃,၂၁၇	၂၄၆,၈၈၉
အရင်းတန်ဖိုး	(၁၆၈,၁၆၃)	(၂၂၅,၃၅၈)
အကြမ်းအမြတ်	၁၅,၀၅၄	၂၁,၅၃၁
အခြားဝင်ငွေ	-	-
အသုံးစရိတ်များ		
- စီမံခန့်ခွဲမှု	(၁၅,၀၉၃)	(၂၈,၄၂၇)
- အရောင်းမြှင့်တင်ခြင်း	(၂၄၇)	(၉၅၄)
အသားတင်အရှုံး	(၂၈၆)	(၇,၈၅၀)

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀။ လျာထားအသုံးစရိတ်များ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀) ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
ဆောက်လုပ်ရေးစရိတ် လျာထားငွေ	၂၉၀,၃၉၅	၂၉၀,၃၉၅
Infrastructure စရိတ် လျာထားငွေ	၇၁၁,၈၀၉	၇၁၁,၈၀၉
မြေဖို့ခြင်းအတွက် လျာထားငွေ	၂၂၂,၁၉၈	၂၂၂,၁၉၈
	<u>၁,၂၂၄,၄၀၂</u>	<u>၁,၂၂၄,၄၀၂</u>

၂၁။ ဝင်ငွေ-အသားတင်

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း
ဝင်ငွေ		
လုံးချင်းအဆောက်အဦများရောင်းချခြင်း		
- ဆက်နွယ်ပတ်သက်ခြင်းမရှိသောအဖွဲ့အစည်းများ	၆,၉၇၉,၇၀၀	၉,၃၂၄,၉၅၀
- ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ (မှတ်စု ၂၇ (က))	၄၉,၈၀၀	၁၃၀,၆၅၀
	<u>၇,၀၂၉,၅၀၀</u>	<u>၉,၄၅၅,၆၀၀</u>
(-) ကုန်သွယ်လုပ်ငန်းခွန် (၃ ရာခိုင်နှုန်း)	(၂၀၄,၇၄၃)	(၂၇၅,၄၀၆)
	<u>၆,၈၂၄,၇၅၇</u>	<u>၉,၁၈၀,၁၉၄</u>
စက်သုံးဆီဆိုင်အတွက် မြေကွက်အသုံးပြုခွင့်	-	၄,၂၇၄,၆၆၄
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	-	(၂၀၃,၅၅၅)
	<u>-</u>	<u>၄,၀၇၁,၁၀၉</u>
ငှားရမ်းခ (မှတ်စု ၆)	၄,၀၂၈,၄၀၉	၃,၄၇၁,၂၇၇
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	(၁၄၂,၁၀၂)	(၁၂၁,၂၂၀)
	<u>၃,၈၈၆,၃၀၇</u>	<u>၃,၃၅၀,၀၅၇</u>
E commerce (မှတ်စု ၁၉)	၁၈၃,၂၁၇	၁၂၉,၅၄၉
	<u>၁၈၃,၂၁၇</u>	<u>၁၂၉,၅၄၉</u>
	<u>၁၀,၈၉၄,၂၈၁</u>	<u>၁၆,၇၃၀,၉၀၉</u>

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၂။ အခြားဝင်ငွေ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း
အတိုးရငွေ	၁၅၀,၂၅၂	၉၄,၈၈၇
ဈေးရုံမှအထွေထွေရငွေ	၇၄,၂၈၁	၆၇,၆၂၈
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှ အမြတ်	၁,၃၃၂,၃၂၈	-
(-) ကုန်သွယ်လုပ်ငန်းခွန် (၅ ရာခိုင်နှုန်း)	(၁,၃၆၁)	(၆၂၉)
	<u>၁,၅၅၅,၅၀၀</u>	<u>၁၆၁,၈၈၆</u>

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၃။ သဘောသဘာဝအရ စရိတ်များ

ကုန်ရောင်းတန်ဖိုး၊ အထွေထွေနှင့် စီမံခန့်ခွဲမှု အသုံးစရိတ်များနှင့် ဈေးကွက်မြှင့်တင်ရေး၊ ဘဏ်စရိတ်များ နှင့် ပတ်သက်သော စရိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း
(က) ကုန်ရောင်းတန်ဖိုး		
ဆောက်လုပ်မှုစရိတ်	၄,၁၁၈,၇၀၀	၇,၄၀၅,၄၀၂
ဝန်ဆောင်မှုစရိတ်များ (မှတ်စု ၆)	၃၄၆,၀၂၄	၃၂၃,၈၁၉
E commerce စရိတ်များ	၁၆၈,၁၆၄	၁၁၈,၄၅၂
တန်ဖိုးလျော့	၂၆၇,၆၃၃	၁၉၆,၈၁၉
အာမခံ	၃၆,၄၀၇	၂၉,၀၉၁
လစာ နှင့် အကျိုးအမြတ်	၃၀၁,၁၂၅	၂၇၁,၃၈၈
	၅,၂၃၈,၀၅၃	၈,၃၄၄,၉၇၁
(ခ) စီမံခန့်ခွဲမှု		
တန်ဖိုးလျော့	၅၅၄,၄၀၂	၄၄၂,၁၂၇
ပညာရှင်ဝန်ဆောင်ခ	၂၇,၇၇၃	၂၄,၀၀၀
စာရင်းစစ်ခ	၇,၀၀၀	၆,၉၄၀
အထွေထွေ စရိတ်များ	၁,၁၄၇,၈၆၈	၄၆၄,၇၃၈
လစာ နှင့် အကျိုးအမြတ်	၂၆၁,၅၆၉	၂၂၆,၃၉၇
အဓိကကျသော ဒါရိုက်တာများနှင့်		
အုပ်ချုပ်သူများအတွက်အခကြေးငွေ {မှတ်စု ၂၇ (ဂ)}	၁၀၅,၅၄၆	၉၅,၁၀၀
ချီးမြှင့်ငွေ {မှတ်စု ၂၇ (ဂ)}	၃၆,၀၀၀	၃၆,၀၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး {မှတ်စု ၂၇ (ဂ)}	-	၈၆,၀၀၀
လိုခြံရေးဝန်ဆောင်ခ	၁၁၅,၈၀၈	၆၆,၇၆၅
အသေးသုံးများ	၉၇,၄၆၅	၅၀,၉၂၈
အာမခံ	၅,၄၉၀	၅,၈၄၄
စတော့အိတ်ချိန်းဝင်ရန်အတွက် ကုန်ကျစရိတ်	၉၈၁	၆၆၃
ငွေကြေးလဲလှယ်မှု(အမြတ်)/အရှုံး	-	၁၃
အခွန်လျာထားချက်အတွက်စာရင်းညှိနှိုင်းမှု	-	(၂,၀၁၅)
	၂,၃၅၉,၉၀၂	၁,၅၀၃,၅၀၀
(ဂ) အရောင်းမြှင့်တင်ခြင်း		
ဈေးကွက်မြှင့်တင်မှု	၁၉,၉၉၆	၂၃,၀၄၁
(ဃ) ဘဏ်စရိတ်		
ဘဏ်စရိတ်များ	၄၀၃,၄၉၃	၂၁၇,၉၃၃
	၈,၀၂၁,၄၄၄	၁၀,၀၈၉,၄၄၅

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၄။ အမြတ်ဝေစု

(က) အမြတ်ဝေစုကြေညာခြင်း

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက်	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက်
ရှယ်ယာအရေအတွက်	၂၃,၈၀၄,၉၄၆	၂၃,၈၀၄,၉၄၆
ရှယ်ယာတစ်စုအတွက်အမြတ်ဝေစု (ကျပ်)	-	၂၀၀
စုစုပေါင်း (ကျပ်ထောင်ပေါင်း) {မှတ်စု ၂၄(ခ)}{	-	၄,၇၆၀,၉၈၉

(ခ) ပေးရန်ရှိ အမြတ်ဝေစု

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက် ကျပ်ထောင်ပေါင်း	၂၀၂၅ ခုနှစ် ၊ မတ်လ (၃၁) ရက် ကျပ်ထောင်ပေါင်း
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်	၂၉၆,၇၃၈	၂၆၃,၅၅၈
နှစ်အတွင်း/ကာလအတွင်းပေးရန်ကြေညာသဘောတူညီခဲ့သော အမြတ်ဝေစု {မှတ်စု ၂၄ (က)}	-	၄,၇၆၀,၉၈၉
နှစ်အတွင်း/ကာလအတွင်းပေးရန်အမြတ်ဝေစုထုတ်ဝေမှု	(၁၀,၄၃၁)	(၄,၇၂၇,၈၀၉)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက် (မှတ်စု ၁၇)	၂၈၆,၃၀၇	၂၉၆,၇၃၈

ကုမ္ပဏီသည် (၉) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းဝေးတွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုကို
 ရှယ်ယာတစ်စောင်လျှင် ၉၀ ကျပ်ပေးရန် ကြေငြာခဲ့ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၅။ အရေးကြီးသည့် ပဋိညာဉ်စာချုပ်များ

ကုမ္ပဏီသည် တည်းကုန်းလက်ကားဈေးကြီး ဆောက်လုပ်ရေးကို တင်ဒါအပိုဒ် ၅(က) ၊ ၁၆ ပါ အခြေအနေအတိုင်း ပြည့်မီစေရန် ဒဂုံအင်တာနေရှယ်နယ်လီမိတက်ကို အဓိကဆောက်လုပ်ရေး ကန်ထရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ ကုမ္ပဏီသည် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် စီမံကိန်းမြေ ငှားရမ်းခွင့်စာချုပ်အား အောက်ပါ ရပိုင်ခွင့်များအတိုင်း ပေးရန် ချုပ်ဆိုခဲ့ပါသည်။

(၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ချုပ်ဆိုသောစာချုပ်

ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် စီမံကိန်းမြေအကောင်အထည်ဖော်ရန် ငှားရမ်းခွင့် စာချုပ်အား အောက်ပါရပိုင်ခွင့်များအတိုင်း ပေးရန် ချုပ်ဆိုခဲ့ပါသည်။

- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြီးစားပွဲရုံ ၊ လူနေအိမ်ခန်း၊ ရုံးခန်း အဆောက်အဦး စုစုပေါင်း (၂၀၀)လုံး၏ ၂၀%ဖြစ်သော (၄၀)လုံး အားပေးရန်။
- လုပ်ငန်းစတင်လည်ပတ်ပြီးနောက် Shop house (၈၀%) နှင့် အလတ်စားလက်ကားရောင်းဝယ်ရေးရုံ ၊ စက်သုံးဆီ အရောင်းဆိုင် အဆောက်အအုံ များ၏ တည်ဆောက်ရောင်းချခြင်း (သို့မဟုတ်) အငှားချခြင်းမှ ရရှိသော အသားတင် အမြတ်ငွေ၏ ၂၅%ကို ပေးရန်။

(၂) ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ချုပ်ဆိုသောစာချုပ်

(က) ကုမ္ပဏီသည် တည်းကုန်းလက်ကားဈေးကြီး ဆောက်လုပ်ရေးကို တင်ဒါအပိုဒ် ၅(က)၊ ၁၆ပါ အခြေအနေအတိုင်း ပြည့်မီစေရန် ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ဆောက်လုပ်ရေး ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့သည်။

(ခ) ကုမ္ပဏီသည် ဒဂုံအင်တာနေရှင်နယ်လီမိတက်နှင့် ဒုတိယအကြိမ် ရပိုင်ခွင့်အစုရှယ်ယာထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ ထုတ်ဝေရောင်းချပြီးသော အစုရှယ်ယာပေါင်း၏ ၄၅% ဖြစ်သော အစုရှယ်ယာ (၄၅၀,၀၀၀) စုကို ဝယ်ယူရာတွင်လည်းကောင်း၊ အများပြည်သူသို့ အစုရှယ်ယာ (၅၀၀,၀၀၀) ကမ်းလှမ်းရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဝယ်ယူခွင့်ရရှိခဲ့သည့် အစုရှယ်ယာ (၃၅,၀၀၀) အတွက် ထည့်ဝင်ရာတွင်လည်းကောင်း ငွေသားဖြင့်မဟုတ်ဘဲ တည်းကုန်း လက်ကားဈေးဆောက်လုပ်ခြင်း အတွက် ပေးရမည့် လုပ်အားခများဖြင့် ခုနှစ်ပေးချေရန် ၃၁.၁၀.၂၀၁၆ နေ့နှင့် ၃၀.၃.၂၀၁၇ နေ့တို့တွင် စာချုပ်များအသီးသီး ချုပ်ဆိုခဲ့ပါသည်။

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၆။ ရှယ်ယာတစ်စု၏ဝင်ငွေ

	၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက်	၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၃၀)ရက်
ဘဏ္ဍာရေး နှစ် /ကာလ အတွင်းကုမ္ပဏီ၏ အစုရှင်များသို့ခွဲဝေပေး၍ရသောအသားတင်အမြတ် (ကျပ်ထောင်ပေါင်း)	၃,၂၅၉,၅၃၄	၄,၂၃၄,၄၇၇
စာရင်းပိတ်သည့်နေ့ရှိ စုစုပေါင်း အစုရှယ်ယာအရေအတွက် (ရှယ်ယာထောင်ပေါင်း)	၂၃,၈၀၅	၂၃,၈၀၅
Basic earnings per share (Kyat per share)	၁၃၇	၁၇၈
ဘဏ္ဍာရေး နှစ် /ကာလ အတွင်းကုမ္ပဏီ၏ အစုရှင်များသို့ခွဲဝေပေး၍ရသောအသားတင်အမြတ် (ကျပ်ထောင်ပေါင်း)	၃,၂၅၉,၅၃၄	၄,၂၃၄,၄၇၇
အချိန်နှင့်အမျှ ပျမ်းမျှယူထားသော အစုရှယ်ယာအရေအတွက် (ရှယ်ယာထောင်ပေါင်း)	၂၃,၈၀၅	၂၃,၈၀၅
Diluted earnings per share (Kyat per share)	၁၃၇	၁၇၈

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ

ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်း၏ အခြားနေရာများတွင် ဖော်ပြထားသော အချက်အလက်များအပြင် အောက်ပါလုပ်ငန်း လုပ်ဆောင်ချက်များသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်နေသော အဖွဲ့အစည်းများအကြားတွင် သဘောတူညီချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်။

(က) ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်း

	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၅ မှ ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း
DIL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	၁၂,၉၄၈,၄၁၁	၁၃,၉၃၈,၄၁၁
DCL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ် (မှတ်စု ၁၃)	-	၅,၅၆၁,၇၄၉
DIL_ကန်ထရိုက်စာချုပ်အတွက်ပေးရန်ရှိ (မှတ်စု ၁၇)	၁,၉၇၁,၉၀၉	၁၂,၃၅၂,၉၅၈
ကြိုတင်ရငွေ (မှတ်စု ၁၀ နှင့် ၂၁)	၄၉,၈၀၀	၂၆,၃၀၀
	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း
DIL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ်	၁၂၉,၂၅၅	၁၁,၈၅၉,၇၇၁
DCL_ဆောက်လုပ်ရေး ကန်ထရိုက်စာချုပ်	၅,၅၆၁,၇၄၉	၅,၅၆၁,၇၄၉
DIL_ကန်ထရိုက်စာချုပ်အတွက်ပေးရန်ရှိ	၂,၁၀၂,၇၀၅	၆,၀၆၅,၁၆၄
ကြိုတင်ရငွေ	၁၃၀,၆၅၀	၁၅၂,၁၀၀

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
 ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
 အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ (အဆက်)

(ခ) Other

	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၅ မှ ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း
DILထံမှချေးယူမှုအတွက်ပေးရန်ရှိ (မှတ်စု ၁၇)	၄,၇၁၉,၀၀၀	၄,၇၁၉,၀၀၀
DIL ကိုယ်စားကုမ္ပဏီမှပေးထားငွေ (မှတ်စု ၁၀)	၅,၉၇၃	၇၇,၈၈၄
လုံးချင်းအဆောက်အဦးအတွက် အာမခံထားငွေ(မှတ်စု ၁၃)	-	၅,၀၀၀
	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း
DIL ကိုယ်စားကုမ္ပဏီမှပေးထားငွေ	၅၂,၆၅၂	၅၇,၀၉၇
လုံးချင်းအဆောက်အဦးအတွက် အာမခံထားငွေ	-	၅,၀၀၀

(ဂ) အဓိကကျသော ဒါရိုက်တာများနှင့် အုပ်ချုပ်သူများအတွက် အခကြေးငွေ

	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၅ မှ ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၅ ကျပ်ထောင်ပေါင်း
လစာ (မှတ်စု ၂၃)	၁၀၅,၅၄၆	-
ချီးမြှင့်ငွေ (မှတ်စု ၂၃ နှင့် ၁၇)	၃၆,၀၀၀	၇,၂၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး(မှတ်စု ၂၃)	-	-
	ဘဏ္ဍာရေးကာလအတွင်း စာရင်းပေါ်ပေါက်မှု စုစုပေါင်းတန်ဖိုး ၁.၄.၂၀၂၄ မှ ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း	လက်ကျန်တန်ဖိုး ၃၀.၉.၂၀၂၄ ကျပ်ထောင်ပေါင်း
လစာ (မှတ်စု ၂၃)	၉၅,၁၀၀	-
ချီးမြှင့်ငွေ (မှတ်စု ၂၃)	၃၆,၀၀၀	၁၃,၂၀၀
ဒါရိုက်တာများ၏ အပိုဆုကြေး(မှတ်စု ၂၃)	၈၆,၀၀၀	-

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ ကုန်ဆုံးသောခြောက်လကာလအတွက်
အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၇။ ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများကြား ဆောင်ရွက်ချက်များ (အဆက်)

(ဃ) ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများအကြား အရေးပါသော သဘောတူညီချက်များ (မှတ်စု ၂၅ (၂))

ဒဂုန်အင်တာနေရှင်နယ်လီမိတက်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တင်ဒါစစ်ရေးကော်မတီမှ ခေါ်ယူသော တည်းကုန်းလက်ကားဈေး စီမံကိန်းဆောက်လုပ်ရေးတင်ဒါကို အဓိကကန်ထရိုက်တာအဖြစ် လုပ်ဆောင်ရန်တင်ဒါ အောင်မြင်ထားသူဖြစ်၍ ဒဂုန်အင်တာနေရှင်နယ်လီမိတက်ကိုသာ အဓိကကန်ထရိုက်တာအဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။

၂၈။ အစီရင်ခံသည့်စာရင်းကာလနောက်ပိုင်း ဖြစ်ပွားသော အဖြစ်အပျက်များ

မြန်မာအက်ဂရီအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) မှ လုပ်ငန်းဆောင်ရွက်နေသော တည်းကုန်း လက်ကားဈေးကြီး၊ ဈေးရုံအဆောက်အဦးအမှတ် (၃) ရှိ အငှားဆိုင်ခန်းတစ်ခုမှ စတင်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ည ၈ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၈ နာရီ ၄၆ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားသည့် ဆိုင်ခန်းများကို သန့်ရှင်းရေးပြုလုပ်ပြီးနောက် ပျက်စီးမှုမရှိသော ဆိုင်ခန်းများအားလုံးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ခဲ့ပါသည်။ အစီရင်ခံသည့်အချိန်တွင် အာမခံလျော်ကြေးရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများအား ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

၂၉။ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း

ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ ကုန်ဆုံးသော ခြောက်လဘဏ္ဍာရေးကာလအတွက် ကြားဖြတ်ဘဏ္ဍာရေးရှင်းတမ်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန် အတည်ပြုခဲ့ပါသည်။